



COMPASS for Future of Myanmar's Insurance Sector

မြန်မာနိုင်ငံ၏ အာမခံကဏ္ဍအနာဂတ်အတွက် လမ်းညွှန်



၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်
FSA, JICA, GIAJ, GIROJ, LIAJ, FALIA
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲရှိသည့်
ဂျပန်အာမခံကုမ္ပဏီများ

နောက်ခံအကြောင်းအရာ

- မြန်မာနိုင်ငံဈေးကွက်အလားအလာမြင့်မားခြင်း
စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပြီး၊ အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ပိုင်း အာမခံဈေးကွက်ဖွံ့ဖြိုးတိုးတက်နိုင်ရန် အလားအလာ ကြီးမားပါသည်။
- ဖြေလျှော့ရေးကို ဦးတည်သည့် ဈေးကွက် အခြေခံ အဆောက်အအုံ တည်ဆောက်ပြင်ဆင်ရေး လိုအပ်ချက်
မြန်မာနိုင်ငံအာမခံဈေးကွက် ပိုမို ဖြေလျှော့ရေး (အထူးသဖြင့် နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖွင့်ပေးခြင်း) အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစီအစဉ်ကျသည့် ဈေးကွက်အခြေခံ အဆောက်အအုံ တည်ဆောက်ပြင်ဆင်ရေးသည် အာမခံဈေးကွက် ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်ဖြစ်ပါသည်။

ရည်ရွယ်ချက်

- မြန်မာနိုင်ငံ အာမခံကဏ္ဍ ကျန်းမာကြံ့ခိုင်စွာ တိုးတက်မှုကို အထောက်အကူပြုနိုင်ရေးနှင့် ဂျပန်မြန်မာ Win-Win ဆက်ဆံရေးကို ပိုမို ခိုင်မာစေရေး
ဂျပန်နိုင်ငံ အစိုးရနှင့်ပုဂ္ဂလိကတစ်ရပ်လုံးသည် မြန်မာနိုင်ငံအာမခံဈေးကွက်ရှိ အမျိုးမျိုးသောစဉ်းစားရမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး အာရုံစူးစိုက်၍ ဆွေးနွေးတိုင်ပင်ကာ အလုံးစုံဖြင့်နိုင်သော ကူညီထောက်ပံ့ရေးအစီအစဉ်ကို ရေးဆွဲခြင်း
※၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များကြား၌ ထုတ်ပြန်ကြေညာခဲ့သည့် ‘ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်’ တွင်ပါဝင်သည့် ‘အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းပါဝင်သည့် ပုဂ္ဂလိကငွေကြေးဈေးကွက် ကူညီထောက်ပံ့ရေး အစီအစဉ် ရေးဆွဲခြင်း’ အနေအထားဖြစ်ပါသည်။

အဓိကစဉ်းစားရမည့်ကိစ္စများနှင့်တုံ့ပြန်ဆောင်ရွက်မှုအစီအမံ

- ၁။ အာမခံကုမ္ပဏီ၏ဘဏ္ဍာရေးကြံ့ခိုင်မှုကို သေချာစေခြင်း
- အနာဂတ် အာမခံအကျိုးခံစားခွင့် ပေးချေခြင်းအတွက် ကြိုတင်ပြင်ဆင်ရမည့် Liability Reserve စုဆောင်းမှု စည်းမျဉ်း သတ်မှတ်ပြင်ဆင်ရေးကို ကူညီထောက်ပံ့မည်။
 - အာမခံကုမ္ပဏီများ၏ ပေးချေနိုင်စွမ်းကို သေချာစေရန် Solvency စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြင်ဆင်ရေးကို ကူညီထောက်ပံ့မည်။

- ၂။ အာမခံ Product များကို သင့်တော်မှန်ကန်စေခြင်း
- မော်တော်ယာဉ်များ မရှိမဖြစ်သည့် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲတိုးတက်လာခြင်းနှင့်အတူ မော်တော်ယာဉ်အာမခံ ဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လာသည်။ ပရီမီယံနှုန်းထားနှင့် အာမခံစာချုပ်စည်းကမ်းချက်များသည် ဈေးကွက် လက်တွေ့အခြေအနေနှင့် ကွာဟနေပါသည်။ နှုန်းထားများကို စစ်ဆေးရန် ရည်ရွယ်သည့် အချက်အလက်များစုဆောင်းခြင်းနှင့် စာချုပ်စည်းကမ်းချက်များ ပြန်လည်သုံးသပ်ရေးကို ကူညီထောက်ပံ့မည်။
 - ငွေစုဆောင်းမှုလုပ်ဆောင်ချက်ရှိသည့် ငွေပင်ငွေရင်းအာမခံ စသည့် အသက်အာမခံ Product တီထွင်ရေးကို ကူညီထောက်ပံ့မည်။

- ၃။ ဥပဒေစနစ်များ သတ်မှတ်ပြင်ဆင်ခြင်း
- ၁၉၉၆ ခုနှစ်တွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို လက်ရှိခေတ်နှင့်ကိုက်ညီစေရန်ရည်ရွယ် လုပ်ဆောင်မှုများကို ကူညီထောက်ပံ့မည်။
 - စဉ်းစားရမည့်ကိစ္စတစ်ခုချင်း၏ စဉ်းစားသုံးသပ်မှု အခြေအနေပေါ် မူတည်ပြီး ဥပဒေစနစ်များ သတ်မှတ် ပြင်ဆင်မှု ကူညီထောက်ပံ့ရေးကို စဉ်းစားသုံးသပ်မည်။

- ၄။ အာဏာပိုင်အဖွဲ့အစည်းနှင့် လုပ်ငန်းနယ်ပယ်၏ စွမ်းဆောင်ရည်ကို တည်ဆောက်ခြင်း
- FSA, JICA, GIAJ, GIROJ နှင့် ဂျပန်အာမခံကုမ္ပဏီ အသီးသီးမှ သင်တန်းပို့ချခြင်း
 - FSA ‘Global Financial Partnership Center (GLOPAC)’ တွင် သင်တန်းသားများကို လက်ခံခြင်း
 - JICA ပညာရှင်မှ သင်တန်းပို့ချခြင်း၊ OJT စသည်

Follow Up စနစ်

- မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအာဏာပိုင်အဖွဲ့အစည်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ ဂျပန်သံရုံး၊ JICA၊ ဂျပန်နိုင်ငံမှဝင်ရောက်လာသည့်အာမခံကုမ္ပဏီများစသည်တို့က အတူပူးပေါင်း၍ လုပ်ဆောင်မှုများကို Follow Up လုပ်ခြင်း။
- တိုက်ရိုက်လည်း ဂျပန်ဘက်မှ သက်ဆိုင်သူများက ကူညီထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်မှုများ၏ သတင်းအချက်အလက်များမျှဝေခြင်းနှင့် Follow Up လုပ်ခြင်း။
- အဆင့်မြင့် အရေးကြီးပုဂ္ဂိုလ်များ ဂျပန်နိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် တိုးတက်မှုအခြေအနေများကို အတည်ပြုခြင်း၊ စဉ်းစားရမည့်ကိစ္စရပ်များကို မျှဝေခြင်း။

※Financial Services Agency (FSA), Japan International Cooperation Agency (JICA), General Insurance Association of Japan (GIAJ), General Insurance Rating Organization of Japan (GIROJ), Life Insurance Association of Japan (LIAJ), Foundation for the Advancement of Life & Insurance Around the world (FALIA), Mitsui Sumitomo Insurance, Sampo Japan Nipponkoa Insurance, Tokio Marine & Nichido Fire Insurance, Dai-ichi Life Insurance, Taiyo Life Insurance, and Nippon Life Insurance.